

လုံးပဲအိမ်နဲ့ယာနဲ့ ~ လို့။ 现在大家有房有地很丰裕。 II  
 န၊ <gyain> ①凹进去的地方，坑儿，窝儿：လျှာ၏အရင်း၌  
 ~ တခုရှိ၏ ထို ~ ကိုအာလုပ်ဟုခေါ်သည်။ 舌根部有一个窝  
 儿，叫喉咙。 ②囚笼：သံ ~ တွင်းမှဖြုတ်သော် 铁笼里的  
 狮子 ③(喻) 房子：အိမ် ~ 房 ④(装饭菜的) 提盒  
 ချိုင့်ကျ က၊ <khyain' kya'> (地方) 凹陷  
 ချိုင့်ချိုင့်မွန်း က၊ <khyain' gyain' hmun:> 过分，超过一般  
 程度：~ အောင်မြင်သည်။ 吃得特别有味道。  
 ချိုင့်ခွက် န၊ <gyain' gwei> 坑儿，洼儿  
 ချိုင့်ပုံး န၊ <gyain' bon:> 带把的水桶  
 ချိုင့်ဝင် က၊ <khyain' win> 凹陷  
 ချိုင့်ဝှမ်း I န၊ <gyain' hwan:> 洼地：ရေတင်သော ~ 积  
 水的洼地 / ~ ပိုင်း 盆地 / ~ လွင်ပြင် 盆地 II က၊  
 <khyain' hwan:> ①成盆地状：~ လှည့်အရပ် 低洼地  
 ②(因地势低而水量充足) 富庶，富饶  
 ချိုင့် က၊ <khyain> ①砍伐，切掉，剃掉：သစ်ကိုင်းကို ~  
 သည်။ 砍掉树枝。 / ထန်းသီး ~ သည်။ 砍下棕榈果。 ②  
 敲，打 ③吃 ④镇压 ⑤(喻) 争取；骗取：ပစ္စည်းရအောင်  
 ~ တယ်။ 骗取东西。  
 ချိုင့်ချ က၊ <khyain khya'> 砍掉，သစ်ကိုင်းများကို ~ သည်။  
 砍下树枝。  
 ချိုင့်ချိုင့် က၊ <khyain gyain> 猛烈，大声地：ရင်ဘတ်ကို ~  
 တီးသည်။ 猛烈地捶击着胸脯。 / ~ ငိုသည်။ 大声地哭着。  
 ချိုင့်ချိုင့်ကြွကြွ က၊ <khyain gyain kyo gyo> 使劲大声地：  
 ~ ငိုသည်။ 大声地哭。  
 ချိုင်း I န၊ <gyain:> 腋，胳肢窝 II န၊ <khyain:> 凹下，  
 凹进，凹陷  
 ချိုင်းကလိ န၊ <gyain: k- li'> 腋，夹肢窝  
 ချိုင်းကြား န၊ <gyain: gya:> 腋，夹肢窝  
 ချိုင်းတွင်းနာ န၊ <gyain: twin: na> 腋下浓疮  
 ချိုင်းထောက် န၊ <gyain: daut> (病、残者用的) 拐  
 ချိုင်းထောက်ခွံ န၊ <gyain: daut gwa'> = ချိုင်းထောက်  
 ချိုင်းမွေး န၊ <gyain: mwei:> 腋毛  
 ချိုင်းဝှမ်း န၊ <gyain: hwan:> = ချိုင့်ဝှမ်း  
 ချိုင်းသွေးကြော န၊ <gyain: thwei: gyaw:> 【解】腋下动脉  
 ချိုင်းသွေးပြန်ကြော န၊ <gyain: thwei: byan gyaw:> 【解】腋  
 下静脉  
 ချိုင်းအိုး န၊ <gyain: o:> ①腋，夹肢窝 ②根(上衣靠腋  
 下的接缝部分)  
 ချစ် က၊ <khyit> ①爱，喜爱，亲 ②焦：မီးရှို့ပြင်း၍ကြက်  
 သားဟင်းအိုး ~ သွားသည်။ 火太大鸡烧糊了。  
 ချစ်ကဝိပင် န၊ <khyit k-wi' bin> 【英·缅 chickweed + ပင်】  
 【植】繁缕  
 ချစ်ကျ က၊ <khyit kyon> 爱，喜爱，钟爱

ချစ်ကြိုး န၊ <khyit kyo:> 情意，情丝：သူတို့ချင်း ~ ဖြတ်လိုက်  
 ကြပြီ။ 他们俩的恋爱关系吹了。  
 ချစ်ကြိုးသွယ် က၊ <khyit kyo: thwe> 产生爱情  
 ချစ်ကြိုက် က၊ <khyit kyait> 爱，恋爱  
 ချစ်ကြင် က၊ <khyit kyin> 怜爱，钟爱  
 ချစ်ကြည် က၊ <khyit kyi> 喜爱；友好；敬爱：~ သနားသည်။  
 疼爱。  
 ချစ်ကြည်ရေး န၊ <khyit kyi yei:> 友好，友谊  
 ချစ်ကျမ်းတင် က၊ <khyit kywan: t- win> 亲密，亲切：~  
 ကူညီစောင့်ရှောက်သည်။ 亲切地照顾。  
 ချစ်ကျမ်းဝင် က၊ <khyit kywan: win> 关系密切：အလုပ်သမား  
 များနှင့် ~ သောစာရေးဆရာ 同工人们关系密切的作家  
 ချစ်ကြေး န၊ <khyit kywei:> 欠下的爱情债  
 ချစ်ခုံ န၊ <khyit khon> ① = ချားခုံ ②动物的臀部  
 ချစ်ခင် က၊ <khyit khin> 热爱，爱慕，亲密，亲爱：မိမိ၏အ  
 မျိုးသားကို ~ သောစိတ် 热爱自己民族的心 / ~ တပ်စွန်း  
 သည်။ 爱慕。 / ~ လေးစားသည်။ 敬爱。  
 ချစ်ခန်းဆင် က၊ <khyit khan: hsin> 谈恋爱；谈情说爱  
 ချစ်ချစ် က၊ <khyit khyit> ①(声音) 极强，极大：နားရင်း  
 ~ သုံးကြိမ်တစ်၍ 大喊三声，震耳欲聋 ②(光线) 强烈：  
 ~ ရောင်ဘိတ်၊ ကျယ်ပိုမိုမျှ 光线强烈，耀眼夺目 ③极烫，  
 炎炎：နေသည် ~ တောက်ပူသည်။ 烈日炎炎。  
 ချစ်ချစ်ကုတ်ကုတ် က၊ <khyit khyit kout kout> 艰辛地：  
 သားအမိနှစ်ယောက် ~ နေထိုင်လျက် 母子俩艰辛地过日子  
 ချစ်ချစ်လောင်လောင် က၊ <khyit khyit laun laun> 极烫：  
 炎炎：နေမင်းကြီးသည် ~ ပူနေ၏။ 骄阳似火。  
 ချစ်ဂဟေဆက်စပ် က၊ <khyit g- hei hset sat> 相爱；(男女)  
 结合  
 ချစ်စနိုး က၊ <khyit s- no:> 亲昵，可爱：သားကလေးအား ~  
 နှမ်းလိုက်သည်။ 亲昵地亲了亲自己的儿子。  
 ချစ်စာလွှာ န၊ <khyit sa hlwa> 情书  
 ချစ်ဆွေ န၊ <khyit hswei> 亲爱的朋友  
 ချစ်တီး န၊ <khyit ti:> [泰米尔] ①南印度人(在缅甸大  
 多为高利贷者) ②吝啬鬼  
 ချစ်တီးပန်း န၊ <khyit ti: ban:> 【植】金盏草  
 ချစ်တေး န၊ <khyit tei:> 情歌  
 ချစ်တင်း န၊ <khyit tin:> 情话：~ ဆိုသည်။ 谈情说爱。  
 ချစ်တင်းနှီးနှော က၊ <khyit tin: hni: hnaw:> 相爱，谈情说  
 爱  
 ချစ်တင်းနှော က၊ <khyit tin: hnaw:> = ချစ်တင်းနှီးနှော  
 ချစ်ဗျူဟာခင်း က၊ <khyit byu ha khin:> (男女之间) 爱抚  
 ချစ်မင်္ဂါ က၊ <khyit m- nyi:> 十分可爱，非常喜爱：~  
 သည့်သမီး 十分可爱的女儿 / ~ သည့်ဇနီး 非常可爱的  
 妻子